

အမှည့်ခြေစစ် နှု၊ <a- hme' gywei sit> 【军】消耗战
 အမှတ် နှု၊ <a-hmat> ①分数 ②号, 号码: ရန်သူ ~ တစ် 头
 号敌人 ③人体上的胎记 ④记号, 标志 ⑤看法, 认为
 ⑥铭记, 记性: ဝေဖန်ခံရပေါင်းလဲမနဲဘူး။ ဒါတောင် ~ မရှိဘူး။
 挨的批评也不少了, 但还不记取教训。 ⑦讯号, 信号
 အမှတ်ကောင်း က၊ <a- hmat kaun:> 分数高
 အမှတ်ကြီး က၊ <a-hmat kyi:> 爱记仇, 爱记恨
 အမှတ်ကဏန်း နှု၊ <a-hmat g-nan:> 号码
 အမှတ်စာ နှု၊ <a- hmat sa> 人体上的胎记
 အမှတ်စာရင်း နှု၊ <a-hmat s-yin:> 分数单
 အမှတ်စဉ် နှု၊ <a- hmat sin> 顺序号
 အမှတ်တမဲ့ က၊ <a- hmat t-me'> ①无意识地, 无目的地 ②
 偶然地, 意外地, 出其不意地 ③置若罔闻 ④不注意:
 ~ ကြည့်လိုက်လျှင် ဘဲ-အကြည့် / ~ မေးလိုက်တော့ ဘဲ-အကြည့် / ~
 ပြောမိသည်။ 脱口而出。
 အမှတ်တမဲ့ က၊ <a- hmat t-ya'> ①注意地, 小心地, 留心
 地 ②永志不忘
 အမှတ်တရပုစွန်း နှု၊ <a- hmat t-ya' pyit si:> 纪念品
 အမှတ်တံဆိပ် နှု၊ <a- hmat d-zeit> ①商标, 标记 ②戳子, 印
 章
 အမှတ်ထား က၊ <a-hmat hta:> ①认为 ②记恨, 记在心里,
 牢记不忘
 အမှတ်ထင်ထင် က၊ <a- hmat htin din> ①牢牢地(记住):
 ~ စွဲလန်းနေသည်။ 牢牢记在心里。 ②有意地, 故意地:
 ငါအမှတ်မထင်ပြောတာမဟုတ်ဘူး။ ~ ပြောတာ။ 我不是无意中
 讲的, 而是有意识讲的。
 အမှတ်ပေး က၊ <a- hmat pei:> 给分, 打分数
 အမှတ်ပေးပြိုင်ပွဲ နှု၊ <a- hmat pei: pyain bwe:> 循环赛
 အမှတ်ပြု က၊ <a- hmat pyu'> 作记号, 标志, 作为纪念:
 ဥက္ကာကျသည်ကို ~ ရှုကလေးအမည်ကိုမောင်ဥက္ကာဟုပေး၏။ 为了
 纪念陨星坠落, 所以起名为貌陨星。
 အမှတ်မထင် က၊ <a- hmat m- htin> ①无意间: စက္ကူစုတ်
 တွေကိုကားပေါ်မှာ ~ ပစ်ထားမိသည်။ 无意间把纸屑扔在车
 上了。 ②偶然地, 意外地, သူငယ်ချင်းနှင့် ~ ဆုံမိသည်။ 意
 外地遇见了朋友。 ③不露声色地, 秘密地: အဖမ်းခံရမှာ
 စိုးလို့ ~ နေရ၏။ 怕被抓住所以隐藏起来。
 အမှတ်မရှိ က၊ <a-hmat m-shi'> 没有记性, 没有记取教训:
 သူ့ကိုပြောပေါင်းလဲများပြီ။ ~ ဘူး။ 跟他说过多次了, 但他
 总不记住。
 အမှတ်မဲ့ က၊ <a- hmat me'> = အမှတ်တမဲ့
 အမှတ်မှား က၊ <a- hmat hma:> 记错
 အမှတ်ရ က၊ <a- hmat ya'> 想到, 想起来, 记起来, 回忆
 起: ဟိုကိစ္စကို ~ ရှိသူ့ကိုမေးကြည့်သည်။ 想起了那件事, 就
 问了他。

အမှတ်ရှိ က၊ <a- hmat shi'> 记在心上, 记取教训: ဒါတွေ
 ကိုသူက ~ ပုံမရဘူး။ 看来, 他没有吸取教训。
 အမှတ်လက္ခဏာ နှု၊ <a-hmat let kh-na> 标记, 记号, 象征, 符
 号, 标识, 标志, 特征, 表示……的特征
 အမှတ်လမ်း နှု၊ <a- hmat lan:> 轨迹
 အမှတ်လမ်းဂရပ် နှု၊ <a- hmat lan: g-raf> 座标图, 轨迹图
 အမှတ်လွဲ က၊ <a- hmat lwe:> 记错
 အမှတ်သညာ နှု၊ <a- hmat thin nya> ①记性: နဲ့နဲ့မှ ~ မရှိ
 တဲ့ကောင်ကလေး: 毫无记性的小孩 / ဆင်သည် ~ ရှိသော
 သတ္တဝါဖြစ်၏။ 象是有记性的动物。 ②记号, 标记: ရွှေ
 အိုးကို ~ နှင်မြှုပ်ထားသည်။ 将金坛作了记号埋藏起来。 /
 လူထူးလူဆန်းပဲလို့ ~ ထားလိုက်တယ်။ 人们都认为他是怪人。
 ③信号, 暗号: ~ ပေးလိုက်ယင်ပစ်ပေးရော့။ 给信号就射击。
 အမှတ်သင်္ကေတ နှု၊ <a-hmat thin kei ta'> 符号, 标记, 记号
 အမှတ်သည်းခြေ နှု၊ <a- hmat the: gyei> 记性: ဒီလူက ~
 မရှိဘူး။ 这人记性坏。
 အမှတ်အသား နှု၊ <a- hmat a- tha:> ①看作, 看法: ငါ့ရယ်သူ
 ရယ်ဟု ~ မထား။ 不分彼此。 ②铭记 ③记号, 标志, 符
 号 ④记载: ဘယ်နှစ်ကကွယ်လွန်သွားသည်ကို ~ မရှိ၍မသိရ။
 因为没有记载不知哪年去世的。
 အမှတ် နှု၊ <a-hmout> 勺, 瓢
 အမှန် I နှု၊ <a-hman> 正确, 对, 肯定, 无疑: ~ နေထိုင်ရာ
 ဒေသအလိုက်သန်းခေါင်စာရင်း: 定居人口调查 II က၊ <a-
 hman> 真实, 其实: ~ ပြော ~ လုပ်။ 讲真话, 做老实
 事。
 အမှန်စစ်စစ် က၊ <a- hman sin zit> 事实上, 实际上, 其实
 အမှန်တကယ် က၊ <a-hman d-ge> 真正: စိမ့်ကိန်းကို ~ အ
 ကောင်အထည်ဖော်နိုင်သည်။ 真的能够实现计划。
 အမှန်တရား နှု၊ <a- hman t-ya:> 真理: တလောကလုံးဆိုင်ရာ
 ~ 普遍真理
 အမှန်မယှဉ်း က၊ <a- hman m-ywin:> 必定, 一定
 အမှန်မလွဲ က၊ <a- hman m- lwe:> 必然
 အမှန်မချ က၊ <a-hman mout khya'> 必定
 အမှန်အကန် I နှု၊ <a- hman a-kan> ①正确: ~ ကိုမသိသူ။
 不知好坏的人。 ②正直 II က၊ <a- hman a- kan> 正
 确地; 正直地: ~ ဆောင်ရွက်သည်။ 正确地执行。
 အမှန်အပြောင့် နှု၊ <a- hman a- phyaun'> 正直
 အမှန်ကောင်း က၊ <a-hman: kaun:> 推断正确, 估计正确
 အမှန်ကမ်းနား နှု၊ <a-hman: kan: na:> = အမှန်ကမ်းလမ်း
 အမှန်ကမ်းနှမ်း နှု၊ <a-hman: kan: hnan:> = အမှန်ကမ်းလမ်း
 အမှန်ကမ်းလမ်း နှု၊ <a- hman: kan: lan:> 好歹, 是非: မင်း
 ကဘာ ~ သိလို့ဝင်ပြောရတာလဲ။ 你知道什么? 乱插嘴!
 အမှန်ပြောင့် က၊ <a- hman: phyaun'> 瞄得准
 အမှန်းမသိ I နှု၊ <a- hman: m- thi'> 什么都不懂的人 II